



ଅଧ୍ୟାତ୍ମିକ ପ୍ରକାଶକଳିକା । କାନ୍ତିକାଳିକା । ବିଜ୍ଞାନିକା ।
ଚାରିକାଳିକା । ବିଜ୍ଞାନିକା । ବିଜ୍ଞାନିକା ।

୦୬୭୫୩୦୭୨୨୨୨ । ୦୬୭୫୩୦୭୨୨୨୨

sarpaymaha@gmail.com
www.facebook.com/maharsarpaypublishing
www.maharsarpay.com

ထုတ်ပေါ်ခြင်း	ပထမအကြိမ်
	ဖော်ပိုရိယ၊ ၂၀၂၄ ခုစွဲ
စောင်ရေး	၅၀၀
မျက်နှာဖုံးဒီဇိုင်း	ကိုယ်
ထုတ်ဝေသူ	သိမ့်သူစီး (ဓာတ်)
ပုံစိန်သူ	ဝင်ပိုလိုလ်(နှင့်သင်ပုံးပို့ပို့တိုက်-၀၀၄၄၁) ဝြော်ဆောင်ရွက်
ဘဏ်	တင်မြိုင်
စာအုပ်ချုပ်	ကိုတင်အေး Perfect (ဝြော်ဝေးဝေး)
ဖြန့်ချိရေး	မဟာဓာတ်
	ဖုန်း - ဝြော်ဆောင်ရွက်၊ ဝြော်ဆောင်ရွက်
တန်ဖိုး	၁၂၀၀၀ ကျပ်

ထင်ကြော်များသင်

ထင်ကြော်များသင် | ထင်ကြော်များသင်
ရန်ကုန်၊ လဲဘာတာပေ | ၂၀၂၄
၂၁၃၆၇ | ၂၀၂၄ × ၁၂၂၄ စင်တီ
(၁) သတိမှု ရုံးပြု

သတိမဖူးရမဖြင့်

ထင်ဖော်မျိုးသင် (မန်မာပန်)

HIDDEN IN PLAIN SIGHT

A Detective William Warwick Novel

J E F F R E Y A R C H E R

Book - 2

မ ဟာ စာ ပေ (စာ စဉ် - ၁၁၄)

အခန်း (၁)

မြို့ ၁၄ ၁၉၈၆

စားပွဲတွင် ပိုင်းထိုင်ရင်း လက်ဆောင်ခြင်းကို လေးယောက်စလုံး ငေးစိုက်ကြည့်နေကြသည်။ “ဘယ်သူ့အတွက် ပို့ထားတာလဲဘွဲ့” ရဲမှုံးက မေး၏။

“ဟက်ပါး ဘတ်ဒေး ကွန်မန်ဒါ ဟော့ဘီ” လက်ရေးလေဘယ်ကို ပိုလုံး ဖတ်ပြုသည်။

“ဒါဆို ဖောက်လိုက်တော့ကွာ ဒီစီဝါရစ်”

ခုံတွင် နောက်မြို့ထိုင်ရင်း ဟော့က ပြောလိုက်သည်။ ပိုလျှောက သိုင်းချည်ထားသော သားရေကြီးကိုဖြေကာ ကြိမ်ခြင်းတောင်းအပုံးကို အသာလှပ်ဖွင့်လိုက်သည်။ “ကျူပ်တို့ကို တစ်ယောက်ယောက်က အသိ အမှတ်ပြုတာပဲ ဖြစ်ရမယ်” ဟု ခြင်းတောင်းထိပ်ခုံးနားရှိ စကော့ဝိစကို ပုလင်းကိုယူရင်း ဒီစီအိုင်လာမောင့်က ပြောသည်။ ဘလက်လေဘယ်ဆိုတော့ သူ့ဝမ်းသာသွားသည်။ “ကျူပ်တို့ရဲ့အားနည်းချက်ကိုလည်း သိနေတယ် နဲ့တူတယ်” မွန်တို့ခဲ့ရစ်စတို့ ဆေးပြင်းလိပ် သေတွာကို ထုတ်ယူကာ ရှုံးက စားပွဲပေါ်တင်ရင်း ကွန်မန်ဒါက ပြောလိုက်သည်။ “မင်းအလှည့်

ဒီစိရိုင်းခရေ့” ကျိုးဘန်းဆေးပြင်းလိပ်ကို သူ့လက်ချောင်းများကြားတွင် လိုမြဲနေရင်း ပြောလိုက်သည်။ ဂျက်ကိုက ထုပ်ပိုးရာတွင် အခုအခဲအဖြစ် ထည့်ထားသည်များကို ဖယ်ရှားရင်း စိတ်ရှည်လက်ရှည် ရှာနေသည်။ တွေ့ပါပြီ။ ဖွားရာတစ်ရား။ သူမ၏ လစာနှင့် မိုးမြေပမာဏာနေသော မြိမ်ခံနှုတ်သူစာစားစရာ့။

“က နောက်ဆုံး ဒီစိဝေါရစ် အလှည့်” ကွန်မန်ဒါက ပြောသည်။ စိလျှောက ခြင်းကို မွေ့နောက်ရှာရင်း အမ်ဘရိယာသံလွင်ဆီတစ်ပုလင်းကို သွားတွေ့သည်။ ဘက်ကြိုက်မှာ သူသိနေသည်။ ပြန်ထိုင်တော့မလို့ လုပ်နေတုန်းတွင် စာအိတ်ငယ်တစ်အိတ်ကို တွေ့သွားသည်။ ကွန်မန်ဒါ ဟော့ဘို့ QPM ဟူလိပ်မူထားသည်။ ကိုယ်ရေးကိုယ်တာဟုလည်း အမှတ် အသားပြုထားသည်။ သူ့အထက်အရာရှိကို စိလျှောကမ်းပေးလိုက်သည်။

ဟော့ဘို့က စာအိတ်ကို ခွဲဖြူပြီး လက်ရေးဖြင့် ရေးထားသော ကတ်တစ်ခုကို ခွဲထဲတ်လိုက်သည်။ သူ့မျက်နှာထားက ဘာမှမပြေားလဲ သွား။ လက်မှတ်မပါသည့်တိုင် ဘယ်သူ့ဆီကလဲဆိုတာ စကားအသွားအလာ ကိုကြည့်ရှုနှင့် သိနိုင်သည်။ “နောက်တစ်ခေါက် ဒီထက် ပိုကံကောင်းပါစေ” ထိုကတ်ကို အချင်းချင်း လက်ဆင့်ကမ်းသွားချိန်တွင် အပြုံးတွေ့က မျက် မွှောင်ကုတ်စရာအဖြစ် ပြေားသွားသည်။ ခုနလေးကတ် ယူထားသော လက်ဆောင်များကို ခြင်းထဲချက်ချင်း ပြန်ထည့်ကြသည်။

“ပိုပြီးဆုံးတာက ဘာလဲသိလား” ကွန်မန်ဒါက မေးသည်။ “ဒီနေ့က ငါမွေးနေပဲကဲ”

“အဲဒီလောက်နဲ့ ဘယ်ဟုတ်သေးမှာလဲ” ဆိုပြီး စိလျှောက တစ်ဖွဲ့လုံး အား ဖစ်မို့လင်က အဖြစ်အပျက်ကို ပြောပြခဲ့သည်။ ရူဘင်ပန်းချီကား “လက်ဝါးကပ်တိုင်မှုလာသော ခရစ်တော်” ဖွင့်ပွဲ၌ မိုင်းဖောက်နာ ပြောခဲ့သည့်စကားကို ပြန်ဖောက်သည်၍ ချုပါလိုက်သည်။

“တကယ်လို့ ရူဘင်ပန်းချီကားသာ အတူဖြစ်ခဲ့ရင် ငါတို့တွေ ဖောက်နာကိုဖမ်းပြီး အိုးသောလီကို တန်းပို့လိုက်လို့ရပြီ။ ဒါဆို တရားသူကြီး မစွဲတာနို့စွဲက ‘ဆိုင်းငဲ့’ ဆိုတဲ့စကားလုံးကို သူ့စီရင်ချက်ကနေ ဖယ်ရှားလိုက်ပြီး အဲဒီကောင်ကို ထောင်ထဲမှာ လေးနှစ်ချုပ်ထားလိုက်လိမ့်မယ်”

“ငါအဖို့ အဲဒီလို့လုပ်ရတာလောက် ကျေနပ်စရာကောင်းတာ ရှိမှုမဟုတ်ဘူး” ဟော့ဘို့က ပြောသည်။ “ဒါပေမဲ့ တကယ်လို့သာ ပန်းချီ

သတိမှု ဂုဏ်

ကားက အစစ်ဖြစ်ခဲ့တယ်ဆိုရင် ဖောက်နာက ဝါတို့ကို ထပ်ပြီး အရူးလုပ်နိုင် ရုံသာမကဘူး လူရွှေသူရွှေမှာကို အရှုံဖြစ်မှာ”

ကွန်မန်ဒါ နောက်ထပ်မေးလိုက်သော မေးခွန်းကြောင့် ပိုလျှော့ အံ့အားသင့်သွားသည်။ “မင်းကောင်မလေးကို ရုဘင်ပန်းချီကားဟာ အတူဖြစ်နိုင်တယ်လို့ ပြောလိုက်သေးလား”

“ဟင့်အင်း မပြောရသေးဘူးဆရာ။ ကွန်တော်တို့ ဘာဆက်လုပ် မလဲဆိုတာ မဆုံးဖြတ်ရသေးခင် ဘက်ကို ဘာမှမပြောဖို့ စဉ်းစားထားပါ တယ်”

“ကောင်းတယ်၊ အဲဒီအတိုင်းပဲထား။ ဝါတို့ဘာဆက်လုပ်သင့်သလဲ ဆိုတာ စဉ်းစားဖို့ အချိန်ပိုရတာပေါ့။ ဝါတို့တွေ ဖောက်နာကို ဖြို့ချင်တယ် ဆိုရင် သူ စဉ်းစားသလို့ ဝါတို့လိုက်ပြီး စဉ်းစားဖို့ လိုအပ်လိမ့်မယ်။ က အချေတော့ ဒီဟာကြီးကို ငဲ့ရွှေ့က ယူသွားကြတော့”

သူက လက်ဆောင်ခြင်းကြီးကို ညွှန်ပြရင်း ပြောလိုက်သည်။ “လက်ဆောင်ရတဲ့စာရင်းထဲမှာ သွားသင့်းထားလိုက်။ အဲဒီလိုမလုပ်ခင် လက်မွေရာတွေကို စစ်ဆေးလိုက်ပိုး။ ဝါတို့လက်မွေရာကလွှဲပြီး တွေး ဟာတွေပါလာမယ်လို့ သိပ်မမျှော်လင့်ထားပါဘူး။ ဟားရော့ဒို့ အရောင်းစာရေးတွေရဲ့ လက်မွေတွေတော့ ပါချင်ပါဘိုးမှာပေါ့ကွာ”

ကြိုးခြင်းကိုယူပြီး တစ်ဖက်ခန်းကိုသွားကာ ရမြှုံး၏ အတွင်းရေးမှူး အိန်ရွယ်လာအား လက်မွေရာစစ်ဆေးဖို့ ဒီခြင်းကို ဒီ ဂုဏ် ဆိုပို့ပေးဖို့ ပိုလျှော့ပြောခဲ့သည်။ သူမ စိတ်ပျက်လက်ပျက်ဖြစ်သွားမှန်း သူ သတိထားမိ သည်။ “ငါက ခရမ်ဘယ်ရှိဆော့ဘူးများ ရမလားမျှော်လင့်နေတာ” ဟု တိုးတိုးရင်ဖွင့်ရှာသည်။ ခဏအကြာတွင် သူတော့အုံရုံးခန်းအတွင်း သူပြန်ဝင် လာသည့်အခါ သူ့အဖွဲ့ဝင်တွေ အကုန်ပုံး အားဖွဲ့ကို လက်ပါးဖြင့် တဗုံးပုံး ရိုက်နေသဖြင့် သူဇာဝဝေါဒ ဖြစ်သွားပြန်သည်။

“ထိုင်ပါဘိုး စုံထောက်တပ်ကြပ်ပေါ်ရစ်” ကွန်မန်ဒါက ပြောလိုက် သည်။

“ထူးထူးဆန်းဆန်းပါလား။ ကျိုင်ရာဘွိုင်း ပါးစပ်တောင် မဟနိုင် တော့ဘူး” လာမောင့်က ပြောသည်။

“သိပ်ကြာမှာ မဟုတ်ပါဘူး” စိတ်မပူဖို့ ဂျက်ကိုက ဝင်ပြောသည်။ အားလုံး ဝါးလုံးကွဲ ရယ်လိုက်မိကြသည်။

“သတင်းကောင်းကြားချင်လား၊ သတင်းဆိုးကြားချင်လား” သူတို့
တွေအားလုံး ပြန်ဖြစ်သွားသည့်နှင့် ကွန်မန်ဒါကမေးသည်။

“သတင်းကောင်း...” ဒီစီအိုင် လာမောင့်ကပြောသည်။ “စိန်မောင်
ခိုတွေအကြောင်း ကျေပ် အစိရင်ခံရင် ဆရာစိတ်ချမ်းသာများ မဟုတ်ဘူး”

“ငါမှန်းကြည့်ပါဉီးမယ်။ မင်းတို့လာတာ မြင်ပြီး သူတို့ အားလုံး
ထွက်ပြေးသွားကြတယ် ဆိုပါတော့”

“အဲဒီထက်ကို ဆိုးတယ်။ သူတို့တွေက ရောက်ကို ရောက်မလာ
တာ။ လူလည်းရောက်မလာ၊ စိန်တွေလည်း ရောက်မလာဘူး။ တစ်ညွှန်
နောင်းလုံး လက်နက်အပြည့် လူအင်အားနှစ်ဆယ်နဲ့ ပင်လယ်ပြင်ဘက်ကို
ကျေပ် တမျှော်မျှော်နဲ့ ဖြစ်နေခဲ့ရတာလော့။ ဒီတော့ ဆရာတော် ကျေပ်အတွက်
တော့ သတင်းကောင်းပဲ ပြောပါတော့”

“အားလုံးသိတဲ့အတိုင်း ဒီစီဝေါရ်ဟာ နျောကလီးယား ဆန်းကျင်
ရေးဆန္ဒပြတဲ့သူ တစ်ယောက်ကို ကန်ကျောက်လိုက်ပေမဲ့ တပ်ကြပ်စာမေးပွဲ
ကို အောင်သွားတယ်”

“ကျွန်တော် အဲဒီလိုလုံးဝမလုပ်ပါဘူး” ကန်ကျောက်တယ်ဟု
သူ့ဆရာက စွပ်စွဲလိုက်သည်ကို ဝိလျှောကန်ကွက်သည်။ “ကျွန်တော်က
သူ့ကို ပြုမဲ့သိတဲ့” ယဉ်ယဉ်ကျေးကျေး ပြောခဲ့တာပါ။

“စာမေးပွဲစစ်တဲ့သူက မင်းပြောတဲ့အတိုင်း ရောမရှုရှုရှုလက်ခံ
ခဲ့တယ်မဟုတ်လား။ မင်းရဲ့ဂုဏ်သတင်းကတော့ ကြီးပါပေါ့ ကျိုင်ရာဘွှုင်းရာ”

“ဒါဆို သတင်းဆိုးက ဘာများလဲ” ဝိလျှောက မေးလိုက်သည်။

“တပ်ကြပ်ရာထူးတိုးနဲ့ မင်းက မူးယစ်ဌာနကို ပြောင်းရွှေ့တာဝန်
ထမ်းဆောင်ရမယ်”

“တော်သေးတာပေါ့ ကျျေပ်မဟုတ်လို့” လာမောင့်က သက်ပြင်းချ
လျက် ပြောသည်။

“ဒါပေမဲ့လို့...” ကွန်မန်ဒါက ဆက်ပြောသည်။ “အသင်းကောင်း
တစ်ခုကို တစ်စီစွဲထုတ်မယ့်အစား တစ်သင်းလုံးပြောင်းတာ ပိုကောင်းမယ်
လို့။ ကော်မရှင်နာမင်းကြီးက အကြံပေးတယ်။ ဒီတော့ မင်းတို့လည်း
သူ့နဲ့အတူ နောက်လတစ်ရက်နေ့ကစြိုး ထိပ်တန်းမူးယစ် ယဉ်နစ်တစ်ခုမှာ
တာဝန်ထမ်းဆောင်ရလိမ့်မယ်”

“ကျေပ် အလုပ်ထွက်တော့မယ်” လာမောင့်က ချက်ချင်းထရပ်ပြီး

သတိမှု ဂုဏ်

ပြောင်ချော်ချော်ဖြင့် ကန်းကွက်လေသည်။

“ဘရစ် ငါတော့ မထင်ပေါင်။ မင်း ပင်စင်မယူခင် တစ်နှစ်ခဲ့ပဲ ကျွန်တော့တာနော်။ ပြီးတော့ အဲဒီယူနစ်ရဲ့ ဌာနမျှူးအနေနဲ့ မင်းကို ခုခံမျှူး ရာထူးတိုးပေးလိုက်တယ်”

ထိုကြေညာချက်ပြောင့် စားပွဲကို တုစ္ဆိုနှင့်ထုသံများ ဒုတိယ အကြိမ် ပေါ်ထွက်လာပြန်သည်။

“အဲဒီယူနစ်က လက်ရှိမှုးယစ်အဖွဲ့တွေနဲ့ အတူတဲ့လုပ်ရမှာမဟုတ်ဘူး။ ဒီအထူးယူနစ်ရဲ့ ရည်ရွယ်ချက်က တစ်ခုပဲရှိတယ်။ ခဏနေကျေရင်အဲဒါဘာလဲဆိုတာ ငါပြောပြမယ်။ ဒါပေမဲ့ ပထမဆုံး မင်းတို့ကို ငါပြောချင်တာက အားဖြည့်တဲ့အနေနဲ့ စုထောက်တပ်သား (ဒီစီ) အသစ်တစ်ယောက်ကို အဖွဲ့ထဲ ထပ်ခေါ်ထားတယ်။ အဲဒီလူက ငါတို့ ကျိုင်ရာဘွှင်းထက်တောင်ပြောင်မြောက်မယ့် သဘောရှိတယ်”

“အဲဒါမျိုး မြင်ချင်နေတာ” ဂျက်ကိုက ပြောသည်။

“သိပ်ကြာကြာ မစောင့်ရတော့ဘူး။ ခဏလောက်နေရင် သူ ငါတို့ဆီလာလိမ့်မယ်။ သူ စီးပွားရေးမှာ ပုံမှန် ပြုပြင်လုပ်မှု လျေလျှော်အသင်းမှာ ဘလူး (Blue) ရတဲ့သူပေါ့”

“သူ နိုင်ကောနိုင်ခဲ့လား” စိတ်ဝင်တစားမေးလိုက်သည်။

“နှစ်နှစ်ဆက်တိုက်” ဟော့က ပြောသည်။

“ဒါဆို သူ ရေကြောင်းရဲတပ်ဖွဲ့ထ ဝင်သင့်တာ။ ကျွန်တော်မှတ်မိတာ မမှားဘူးဆိုရင် ပုတ်နိုနဲ့ မေ့ထဲလိတ်ကြားမှာ လျေပြုပြုပွဲတွေရှိတာဆိုတော့ သူတစ်ခါတည်း ကင်းလှည့်ရင်း ဝင်ပြိုင်လို့ရတာပေါ့”

ထိုစကားကြောင့် နောက်ထပ် စားပွဲထုသံများ ကြားရပြန်သည်။

“ကုန်းပေါ်မှာလည်း သူက အထင်ကြီးစရာကောင်းတယ်ဆိုတာ မင်းတွေရပါလိမ့်မယ်။”

အားပေးသံများ ပြုမှုကျသွားသည်အထိ စောင့်ဆိုင်ပြီး ကွန်မန်ဒါကပြောလိုက်သည်။ “သူက ခရော်လေမှာရှိတဲ့ ဒေသဆိုင်ရာ ရာဇ်ဝါယာနစ်မှာ သုံးနှစ်တာဝန်ကျပြီးသွားပြီ။ ဒါပေမဲ့ မင်းတို့ကို တစ်ခုတော့ ငါအရင်ပြောပြထားရည်းမယ်”

ဟော့ စကားမဆုံးခင်မှာပင် တံ့ခါးခေါက်သံ ခပ်ပြင်းပြင်းတစ်ချက်ထွက်ပေါ်လာသည်။ “ဝင်လာခဲ့”

တံခါးပုံင်သွားပြီး အရပ်ရှည်ရှည် ဂျပ်ဖြောင့်ဖြောင့်လူငယ် အနေးထဲ
ဝင်လာသည်။ ဒေသဆိုင်ရာ ရာဇ်ဝတ်မှုပူနှစ်ထဲကထက် ရဲဒရာမာ
တိပိဋ္ဌးရီးထဲက ထွက်လာသည့် မင်းသားနှင့် ပိုတူနေသည်။

“ဂျာတ် အက်ဖတာနှစ်ပါ ဆရာ။ ဒီစီ ပေါင် အဒါဂျာပါ။ ဆရာဆီကို
သတင်းပို့စီး ညွှန်ကြားထားလိုပါ”

“ထိုင်းရီး အဒါဂျာ...မင်းကို ဒီကအဖွဲ့ဝင်တွနဲ့ ငါ မိတ်ဆက်
ပေးမယ်”

အဒါဂျာက မပြီးမဆုံးဖြစ်နေသည့် ဒုရဲမှူးနှင့် လက်ဆွဲနှင့်ဆက်နေ
ချိန်တွင် စီလျှောက လာမောင့်မျက်နှာကို အသေအချာကြည့်နေသည်။
မက်ထရိုက္ခတုပ်စွဲ၏ ပေါ်လစီမှာ ရှုနည်းစု မျိုးနယ်များထဲမှ ရဲတပ်ဖွဲ့ဝင်များကို
စုဆောင်းနိုင်သမျှ စုဆောင်းဖို့ ဖြစ်သော်လည်း လက်ရှိအချိန်အထိ
ထိုရည်မှန်းချက်မှာ စိန်မှာင်ခိုက္ခတူများကို ဖမ်းဆီးရသည့်အမှုလိုပင်
ဈေးပြည်တော် မျှော်တိုင်းဝေးနေဆဲဖြစ်သည်။

ပေါင်လိုလူမျိုးက ဘာဖြစ်လို့ ရဲတပ်ဖွဲ့ထဲကို ဝင်လာသလဲဆိုတာ
စီလျှောက်ချိန်တိုင်းပြနေသည်။ ဘာပဲဖြစ်ဖြစ် အဖွဲ့အတွင်း သူမြန်မြန်
အထိုင်ကျသွားအောင် တတ်နိုင်သမျှ ကူညီဖို့ စိတ်ပိုင်းဖြတ် ထားလေသည်။

“ဒီစီ အဒါဂျာ...အခုလုပ်နေတဲ့အစဉ်းအဝေးမျိုးကို တန်လုံးနေ့၊
မနက်တိုင်းမှာလုပ်တယ်။ ငါတို့လိုက်နေတဲ့ အဓိကအမှုအခင်းတွေ အကုန်လုံး
ကို ဘယ်အနေအထားရောက်နေပြီလဲဆိုတာ ဈေးနေးကြတာပေါ့”

“ဒါမှမဟုတ် ဘယ်အနေအထား မရောက်သေးဘူးလဲ ဆိုပြီး
တော့ပေါ့” လာမောင့်က ဝင်ပြောသည်။

“က ရွှေဆက်ရအောင်” ကြားပြုတိုင်ပြောတာကို လျှစ်လျှော်ထား
ရင်း ဟော့က ပြောလိုက်သည်။ “ဖောက်နာနဲ့ ပတ်သက်ပြီး ဘာသတင်းကြား
သေးလဲ”

“သူမြန်းမ ခရစ်စတီးနားက ကျွန်တော့ကို ထပ်ပြီး ဆက်သွယ်လာ
တယ်။ ကျွန်တော်နဲ့ တွေ့ချင်လို့တဲ့” စီလျှောက်ရင်ခံသည်။

“တကယ်ဆက်သွယ်လာတာလား။ ဘာကြောင့်တွေ့ချင်တာလို့
ထင်လဲ”

“မသိဘူးဆရာ၊ သူ ဘာလိုချင်လဲဆိုတာမသိဘူး။ သူယောက်ဘူးကို
သံတိုင်နောက်ထဲ ရောက်စေချင်တဲ့နေရာမှာတော့ သူဆန္ဒက ကျွန်တော်တို့

သတိမှု ရှာမြင်

ထက် လျော့မယ်မထင်ဘူး။ ရစ်မို့တယ်မှာ လက်ဖက်ရည်သောက်ဖို့ ချိန်းတာ ဟိုတယ်က ရောမှန့်အသစ်ကို စမ်းစားကြည့်ဖို့ မဟုတ်တာတော့ သေချာတယ်”

“မစွမ်ဖောက်နာက သူ့ယောက်ျားရဲ့တြေားရာဝေတ်မှူးတွေကို သိထားတာလဲဖြစ်မယ်။ ကျိုပ်တို့အတွက် နောင်မှာ အသုံးကျလာနိုင် တာမျိုးပေါ့။ ဒါပေမဲ့ ဒီမိန်းမကို ကျိုပ်တော့ တစ်စက်ကလေးတောင် မယုံးဘူး” လာမောင့်က ပြောသည်။

“ငါလဲ မယုံပါဘူး” ဟောဘို့က ပြောသည်။ “ဒါပေမဲ့ ဖောက်နာနဲ့ သူ့မိန်းမ နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရမယ်ဆိုရင် သူ့မိန်းမကမှ နည်းနည်းတော်ဦးမယ်။ နည်းနည်းလေးပေါ့”

“အဲဒီလိုဖိတ်ထားတာကို ကျွန်တော် ငြင်းလိုက်ရမလား”

“ငြင်းစရာ မလိုဘူး” လာမောင့်က ပြောသည်။ “ဖောက်နာကို သံတိုင်နောက်ပို့ချင်ရင် ဒီထက်ပို့ကောင်းတဲ့အခွင့်အရေးရှိမှာ မဟုတ်တော့ ဘူး။ ပြီးတော့ မေ့မထားနဲ့ဘူး။ ဘယ်လောက်ပဲ သေးငယ်တဲ့အမှုဖြစ်ပစေ တာရားသူကြီးရဲ့ ဆိုင်းင့်ပြစ်ဒဏ်ကြောင့် သူဟာ သံတိုင်နောက်ကို အနည်းဆုံး လေးနှစ် ရောက်သွားမှာပဲ”

“ဟုတ်သားပဲ” ဟော့က ပြောသည်။ “ဒါပေမဲ့ ဒီအက်စ် ဝေါရစ်... ငါတို့က သူ့ကို စောင့်ကြည့်နေသလိုပျိုး ဖောက်နာကလည်း ငါတို့ကို စောင့်ကြည့်နေမယ်ဆိုတာ စိတ်ထဲထည့်ထား။ ပြီးတော့ ကွာရှင်းတာမပြီး သေးသရွေ့ သူ့မိန်းမကို အလွတ်စုံထောက်တဲ့ယောက် လွှတ်ပြီး တောက် လျော့က်ကပ်ခိုင်းထားလိမ့်မယ်။ ဒီတော့ ရစ်မှာ လက်ဖက်ရည်သောက် တာက လက်ခံနိုင်တယ် ဉာဏ်တော့ မရဘူး။ ငါပြောတာ ရှင်းတယ်နော်”

“ဘွှင်းဘွှင်းကြီးကို ရှင်းပါတယ် ဆရာ...ဘက်ကလည်း ဆရာနဲ့ သဘောတူမယ်ဆိုတာ အသေအချာပါပဲ”

“ပြီးတော့ မစွမ်ဖောက်နာရဲ့ သတိလက်လွတ်ပြောမိသွားတယ်ဆို တဲ့ဟာတွေက အမြတ်များ ကြိုတင်ကြံစည်ထားတဲ့ဟာတွေပဲဆိုတာလည်း သတိရှိပါ။ သူပြောလိုက်တာတွေကို မင်းက လုံးစွဲပတ်စွဲ ပြန်အစီရင်ခံမယ် ဆိုတာ သူက သိနေတယ်”

“သူ့ကားသမားက သူ့ကို အီတန်စကွဲယားက သူ့တိုက်ခန်း အရောက်ပြန်မပို့ခင် မင်းက ဒီမှာ သတင်းပို့ပြီး ဖြစ်ကောင်းဖြစ်နော့လေ”

လာမောင့်က ထပ်ဖြည့်ပြောသည်။

“ကောင်းပြီ...အခု လက်ရှိကိစ္စတွေကို ဆွဲးနွေးရအောင်။ မင်းတို့တွေ တာဝန်အသစ်ကို မထမ်းဆောင်ခင် အနုပညာနဲ့ရှေးဟောင်း ပစ္စည်းဌာနကို လက်ခံမယ့်အဖွဲ့ကို မင်းတို့ လက်ပြောင်းလက်လွှဲလုပ်ရမယ့် အမှုတွေရှိတယ်။ အဲဒါတွေ အရင်ပြီးအောင်လုပ်ပါ”

“ဒီစိ အဒါဂျာ ဝင်မလာခင်တုန်းက ဆရာ ကျွန်တော်တို့ကို ပြောနေတဲ့ စကားစပြတ်သွားတယ်။ ဒီအဖွဲ့သစ်က ရှိရင်းစဲ မူးယစ်အဖွဲ့တွေနဲ့ ဘယ်လိုက္ခာခြားလဲဆိုတာလေ”

“လက်ရှိတာ့ မင်းတို့ကို ငါ များများစားစား ပြောမပြနိုင်သေးဘူး။ ဒါပေမဲ့ မင်းတို့မှာ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်။ လမ်းမှာ ဆေးခြားက်သုံး မယ့်သူတွေကို ရောင်းနေတဲ့ လက်လီသမားတွေကို ဖမ်းဖို့မဟုတ်ဘူး။” အားလုံး လန်းလန်းဆန်းဆန်းဖြစ်လာသည်။

“ကော်မရှင်နာမင်းကြီးက နာမည်နဲ့ ဘယ်နေရာမှာ ရှိမှန်းတောင် သေချာမသိသေးတဲ့ လူအကြောင်းကို စုစုမျက်စွမ်းစေချင်တယ်။ ဂရိတ်တားလန်ဒန် ဧရိယာမှာ ဖြစ်တောင်ဘက်ခြမ်းက သူ့ခွင့်ဆိုတာလောက်ပဲ ငါတို့သိတာ တယ်။ သူဘာလုပ်သလဲဆိုတာတော့ ငါတို့သိတာပေါ့”။ ဟော့က ထိပ်တန်းလျှို့ရှက်ချက်ဆိုသည့် ဖိုင်တစ်ခုကို ဖွင့်လိုက်သည်။

အခန်း (၂)

“မင်း တပ်ကြပ်စာမေးပွဲ အောင်သွားပြီလား” အဖောက မေးသည်။
“ဒါမှမဟုတ် တစ်သက်လုံး တပ်သားဘဝန့်ပဲ အရှိုးထုတ်သွားရ^၁
တော့မှာလား”

သက်သေစင်ထဲကနေ ကျော်ကြားထင်ရှားလှသော ကျူးစီကြီးနှင့်
ရင်ဆိုင်ရတော့မည့်အလား ဝိလျှောက်နှာထားက ခန့်မှန်းရခက်နေသည်။

“တစ်နေ့ကျရင် အဖော်သားက ကော်မရှင်နာမင်းကြီး ဖြစ်လာမှာ”
ဘက်က ယောက္ခမလောင်းကို ပြံးပြရင်းပြောလိုက်သည်။ “စာမေးပွဲ
အဖြေကို စောင့်နေတုန်းပါပဲ” ဝိလျှောက သက်ပြင်းလေးတွဲစွာချကာ အဖြေပေး
ရင်း သူ့ကောင်မလေးကို မျက်လုံးတစ်ဖက်မိတ်ပြလိုက်သည်။

“အမော်သားလေးက ထူးထူးချွန်ချွန်အောင်မှာ သေချာပါတယ်
ကွယ်။ ဒါပေမဲ့ နှင့်အဖေသာ အဲဒီစာမေးပွဲ ဝင်ဖြေရင်တော့ ငါ သိပ်မသေချာ
လှဘူးရယ်”

“ဒါကိုတော့ သမီးတို့အားလုံး သဘောတူနိုင်တယ်” သူ့အစ်မကပါ
ဝင်ပြောသည်။

“အဲဒါကို ထောက်ခံမယ့် သက်သေရှိသလား၊ မရှိရင် ဒါဟာ

တစ်ဖက်သတိစီရင်ချက်ပဲ”

ဆာဂျျြလီယန်က ထိုင်နေရာကနေထြီး အခန်းတစ်ပတ်ပတ်ရင်း ပြောသည်။ “ပြောစမ်းပါပြီး အဲဒီစာမေးပွဲက ဘယ်လိုပုံစံမျိုးလဲ” သူက ဂျက်ကက်အကျိုလည်ခွံကျွေးကို တင်းတင်းဆုပ်ရင်း ချီတုချတုဖြစ်နေသော သက်သေကို မေးခွန်းထုတ်သလို မေးလိုက်သည်။

“သုံးပိုင်းပါတယ်” ဝိလျှောကဖြေသည်။ “ပထမတစ်ခုက ကာယ... ငါးခိုင်ကို မိနစ်လေးဆယ်အတွင်း ပြည့်အောင် ပြေးရတယ်”

“ဒါကတော့ သေချာပေါက်ပဲ” အခန်းကိုပတ်နေရင်း ဆာဂျျြလီယန်က သူ မအောင်နိုင်ကြောင်း ဝိန်ခံသည်။

“နောက်တစ်ခုက ရန်ပြုလာတာကို ခုခံကာကွယ်ရတာ”

“ဒါလဲ မျှော်လင့်ချက်မရှုလှရယ်ဘူး။ လက်နဲ့မဟုတ်ဘဲ ပါးစပ်နဲ့ တိုက်ရတာဆိုရင်တော့ တစ်မျိုးပေါ့လေ”

“နောက်ဆုံးတစ်ခုက ယူနိဖောင်းဝတ်ထားပြီး ရေကူးကန်သုံးကန်စာ အလျားကူးရတာ။ နံပါတ်တုတ်ကိုလည်း ကိုင်ထားရသေးတယ်”

“စုံးစားလိုက်တာနဲ့တင် အားကုန်စာယ်” ကရောင်က ပြောလိုက်သည်။

“နှင့်တို့အဖောက အဲဒီသုံးခုစလုံး တစ်ခုမှ အောင်မှာမဟုတ်ဘူး... သူသာဆိုရင် ကင်းလှည့်နေရတဲ့ ရဲတပ်သားပဲ ဖြစ်နေတော့မှာပဲ”

“ဒါနဲ့ ရဲတပ်ဖွဲ့ကြီးက ဖြစ်ပျက်လာတဲ့အခြေအနေအပေါ်မှာ တုံ့ပြန်နိုင်တဲ့အစွမ်းနဲ့ပတ်သက် ပြီးကော စိတ်ဝင်စားရှုလား” ဆာဂျျြလီယန်က သူတို့ရှေ့တွင် မတ်မတ်ရပ်ရင်း မေးလိုက်သည်။ “ဒါမှာမဟုတ် ဘယ်သူက ကိုယ်ကာယအကြံခိုင်ဆုံးဆိုတာပဲ စိတ်ဝင်စားတာလားဘူး”

တကယ်တော့ ကာယစမ်းသပ်မှုတစ်ခုမှ မရှိဘူးဆိုတာ ဝိလျှောင်နှင့် မခံခဲ့ချေ။ ထိုအစား သူအဖောကို ဆက်ပြီးကလိမ့်၊ ဆုံးဖြတ်လိုက်လေသည်။

“အဲဒီလက်တွေ့စမ်းသပ်မှုတွေ့ပြီးတော့ အဖော်ယ်... နောက်လာ မယ့်စမ်းသပ်မှုတွေမှာ အဖော်ပြီးများ အဆင်ပြေမလား စိတ်ဝင်စားစရာပဲ”

“လုပ်လိုက်စမ်းပါ...ငါ အဆင်သင့်ပဲ” ပြောရင်း ဆာဂျျြလီယန် အခန်းတစ်ပတ် လျောက်ပြန်သည်။

“မှုခင်းဖြစ်တဲ့နေရာသုံးခုကို သွားရတယ်။ စာမေးပွဲစစ်တဲ့သူတွေက မတူညီတဲ့အခြေအနေတွေမှာ ကိုယ် ဘယ်လိုတုံ့ပြန်သလဲဆိုတာကို

သတိမှု ရှမဗြင်

ကြည့်တယ်။ ပထမဆုံးနေရာမှာ ကျွန်တော်က အတော်လေးအဆင်ပြေတယ်။ အသေးစားယဉ်တိုက်မှုဖြစ်ခဲ့တဲ့ ယာဉ်မောင်းကို အယ်ကိုဟောပမာဏ တိုင်းရတာ။ အဖြေက အနီမဟုတ်ဘဲ ပယင်းရောင်ဖြစ်နေတယ်။ သဘောက သူ လတ်တလောလေးကဗျာ အရက်သောက်လာတယ်။ သတ်မှတ်ပမာဏ မကျော်ဘူးပေါ့”

“နှင့် သူ့ကို ဖမ်းလိုက်လား” ဂရော်က မေးသည်။

“ဟင့်အင်း...သူ့ကို သတိပေးပြီး ပြန်လွှတ်လိုက်တယ်”

“ဘာဖြစ်လို့လဲဘု” ဆာဂျိုလီယန်က မေးခွန်းထုတ်သည်။

“သူက ကန်သတ်ပမာဏမကျော်ဘူး။ ပြီးတော့ အရင်ပြစ်မှုဟောင်းလဲမရှိဘူး။ သူ့အလုပ်က ယာဉ်မောင်းဆိုတော့ တကယ်လို့ ဖမ်းလိုက်ရင် သူ အလုပ်ပြောတွေးလိမ့်မယ်”

“မင်းတို့က ပျော့တိပျော့ညွှန်တဲ့ဘာ” ဆာဂျိုလီယန်က ပြောလိုက်သည်။ “နောက်ကော...”

“မားပြတိက်ခံရတဲ့ ရတနာဆိုင်တစ်ခုကို ကျွန်တော်သွားရတာ။ ဝန်ထမ်းတစ်ယောက်က အော်ဟောနေတယ်။ မန်နေဂျာက တုန်တုန်လှပ်လှပ်ဖြစ်နေတယ်။ နှစ်ယောက်စလုံးကို တည်တည်ပြမ်းပြမ်းဖြစ်အောင် အရင်လှပ်ရတယ်။ ပြီးတော့ အင်အားဖြည့်တပ်ကူခေါ်တယ်။ ပြီးတာနဲ့ အခင်းဖြစ်ပွားတဲ့နေရာကို ပိတ်ဆို့၊ အားဖြည့်မယ့်သူတွေ ရောက်လာတဲ့အထိ စောင့်နေလိုက်တယ်”

“ခုချိန်ထိတော့ မင်းပန်လျက်ပဲလို့ထင်တယ်” သူ့အမေက ပြောသည်။

“ကျွန်တော်လည်း အဲဒီလိုပဲ ထင်ခဲ့တာလေ။ နောက်ဆုံးတစ်ခုက အဏုမြှုလက်နက်တွေ ဖျော်သိမ်းဖို့ ချိတ်ကဲဆန္ဒပြတဲ့လူတွေကို စောင့်ကြည့်နေရတဲ့ ရဲတပ်ဖွဲ့ကယ်တစ်ဖွဲ့ကို ကျွန်တော်က ဦးဆောင်ရတယ်။ အဲဒီမှာ ဖြစ်ချင် တာတွေ ဖြစ်ကုန်တော့တာပဲ”

“ဘာဖြစ်တာတုံး” သူ့အစ်မက မေးသည်။

“ဆန္ဒပြတဲ့သူတွေထဲက တစ်ယောက်က ငါအဖွဲ့ထဲက တစ်ယောက်ကို ဖက်ဆစ်ခွေးသားလို့ ခေါ်လိုက်တဲ့အခါ ငါ တည်တည်ပြမ်းပြမ်း မတဲ့ပြန်လိုက်မိဘူးလို့ ထင်တာပဲ”

“သူတို့တွေ ငါကိုဆို ဘယ်လိုများ ခေါ်မလဲ မသိဘူးနော်”

ဆာဂျိုလီယန်က ပြောသည်။

“ရှင်ဘယ်လိုတဲ့ပြန်မလဲဆိုတာလည်း မသိနိုင်ပါဘူး” မာရွှေ့ရှိက ဝင်ထောက်လိုက်သည်။

ဘက်ကလွှဲ၍ လူတိုင်းရယ်ကြလေသည်။ ဘက်က စိလျှောက်လို တုံးပြန်မလဲဆိုတာ သိချင်နေသည်။ “သူ့ဘောင်းဘီခွဲကြားထဲ ကျွန်တော်ကျိုးပြီးကန်ထည့်လိုက်တယ်”

“နှင့် ဘာလုပ်တာ...” သူ့အမေက အတိတ်တလန်ဖြင့် မေးသည်။

“မဟုတ်ပါဘူး...တကယ်တော့ ကျွန်တော်က လက်ကိုင်တုတ်ကို ခွဲထွေတ်ရုံးလေးပဲ ထုတ်ရသေးတာ။ ဒါပေမဲ့ စခန်းကို ပြန်ရောက်တော့ သူက ပြောချင်တာ ပြောတော့တာလေး။ ကျွန်တော့ အစီရင်ခံစာထဲမှာလဲ ဘယ်လိုဖြစ်ပါက်ခဲ့လဲဆိုတာ ဖော်ပြန့်၏ ကျွန်ခဲ့တော့ ပိုခိုးသွားတာပေါ့”

“ငါလည်း ဒီထက်အများကြီးကောင်းအောင် လုပ်နိုင်မယ်မထင်ပါဘူး” ဆာဂျိုလီယန်က သူ့ကုလားထိုင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်လေသည်။

“အဖေ လုပ်စမ်းပါ” စိလျှောက သူ့ကို ကော်ဖိတစ်ခွက်ကမ်းပေးရင်း ပြောလိုက်သည်။ “အရက်မူးနေတဲ့ ကားသမားကို အချုပ်ထဲထည့်ခဲ့တယ်၊ ပြီးတော့ ဆိုင်မန်နေရာနဲ့သူ့လက်ထောက်ကို အဲဒီလောက်ပျော့ည့်မနေနဲ့လို့၊ ပြောခဲ့တယ်လေ၊ ဆန္ဒပြတဲ့လူရဲ့ ခွဲကြားကို နောက်တစ်ခေါက် ထပ်ကန်ခဲ့ဗိုး မှာ အမှန်ပဲမဟုတ်လား...”

“မင်းပြောတော့ စာမေးပွဲက အပိုင်းသုံးပိုင်းဆို...” ဟန်ကိုယ့်ဖို့ လုပ်ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။

“တတိယအပိုင်းက ရေးဖြေ”

“ဒါခဲ့ရင်တော့ ငါ မျှော်လင့်ချက် ရှိသေးတယ်”

“မိနစ်ကိုးဆယ်အတွင်း မေးခွန်းခြောက်ဆယ်ဖြေရတယ်” စိလျှောက်ဖိတစ်ငံသောက်ပြီး ကော်ဆန့်သည်။ ပြီးမှ ဆက်ပြောသည်။ “တကယ်လို့ အိမ်နီးချင်းရဲ့သယျာဉ်ထဲမှာ အလေ့ကျပေါက်နေတဲ့ ဒက်ဖဒေး (ရေနတ်သမီးပန်း) ကို ယောက်ဘုံးဖြစ်သွား ရဲးပြီး သူ့မိမိုးမကို ပေးခဲ့တယ်ဆိုရင် သူတို့တွေ ရာဇ်ဝတ်မှုကျေးလွှန်သလား”

“ကျိုးလွန်တယ်လို့၊ ပြောရမယ်” ဆာဂျိုလီယန်က ပြောသည်။

သတိမှု ဂျမှုပြင်

“ယောက်ချားဖြစ်သူက ခိုးမှု မြောက်တယ်။ နေပါြီး...အိမ်နီးချင်းဥယျာဉ် ကနေ သူ ယူလာတယ်ဆိုတာ သူ့ဖိန်းမသိသလား”

“သိတယ်”

“ဒါဆိုရင် မိန်းမလည်း ခိုးရာပါပစ္စည်းလက်ခံတဲ့ ရာဇ်ဝတ်မှ မြောက်တယ်။ အင်မတန် ရိုးရှင်းတဲ့အမှုပဲ...”

“မိုင်လေ့ဒီ ကျွန်မကတော့ သဘောမတူနိုင်ဘူး” ဂရိုစ် ထိုင်နေရာကနေ ထလာပြီး ပြောလိုက်သည်။

ဒီနေရာမှာ “အလေ့ကျု” ဆိုတဲ့ စကားလုံးကို ထည့်သွင်းစဉ်းစားရ လိမ့်မယ်။ တကယ်လို့ ပန်းတွေဟာ အလေ့ကျုပေါက်နေတဲ့ဟာ၊ အိမ်နီးနားချင်းဖိုက်ထားတာမဟုတ်ဘူးလို့ သိထားခဲ့ရင် ကျွန်မရဲ့အမှုသည်ဟာ အဲဒီပန်းတွေကို ခူးယူပိုင်ခွင့်ပြုပါတယ်”

“ကျွန်တော်လည်း အဲဒီလိုပဲ ဖြေခဲ့တယ်” ဝိလျှောက ပြောသည်။

“ဒီမေးခွန်းအတွက် ဂရိုစ်နဲ့ ကျွန်တော် မှန်တယ်လို့ အဖြေထွက်လာပါတယ်...”

“နောက်တစ်ခု...နောက်တစ်ခု...” ဆာဂျိုလီယန်က မရှိသည့် သူ့ဝတ်ရုံကြီးကို ဆွဲဆန့်နေမိသေးသည်။

“ကလေးငယ်တစ်ယောက်ဟာ ရာဇ်ဝတ်မှုမြောက်တဲ့လုပ်ဆောင်မှု တစ်ခုအတွက် ဘယ်အသက်အရွယ်မှာ တာဝန်ရှိမလဲ။ ၁၈... ၁၀ ...၁၄ ...၁၇”

“တစ်ဆယ်” သူ့အဖေ မဖြေနိုင်ခင် ဂရိုစ်က ဝင်ဖြေလိုက်သည်။

“မှန်ပြန်တယ်” ဝိလျှောက ပြောသည်။

“ခိုးသွမ်းလူငယ်တွေကို များများစားစား မခုခံပေးခဲ့ဖူးဘူးတာ ဝန်ခံရမယ်”

“သူတို့က အဖေရဲ့ တန်းတိုးအကျိုးဆောင်ခကို တတ်မှ မတတ်နိုင်တာကိုး” ဂရိုစ်က ပြောသည်။

“ဂရိုစ်ကော ဆိုးသွမ်းလူငယ်တွေကို ခုခံပေးဖူးလို့လား” ဆာဂျိုလီယန် ပြန်လှန်မေးခွန်းမစတင်နိုင်ခင် သူ့အမေက အရင်မေးလိုက်သည်။

“အင်း...ပြီးခဲ့တဲ့အပတ်တုန်းကပဲ ဘယ်ဟမ်က အလစ်သုတ်မှုနဲ့ စွပ်စွဲခံရတဲ့ ၁၁ နှစ်ရွယ်ကလေးကို သမီး အကျိုးဆောင်ခဲ့ရသေးတယ်”

“နွမ်းပါးတဲ့ နောက်ခံအတ်ကြောင်းရယ်၊ သူ့အဖေက သူ့ကို အမြတ်များတော်ဆိုတဲ့ အချက်တွေနဲ့ပဲ အဲဒီကောင်ကို လွတ်သွားအောင် လုပ်ပေးနိုင်မှာ အသေအချာပဲ မဟုတ်လား”

“ကောင်မလေး...” ဂရောစိုက်သည်။ အဲဒီ ကောင်မလေးကို မွေးပြီး သိပ်မကြောင်းမှာပဲ အဖေက သူတို့မိသားစုကို စွန်းသွားတယ်။ ကလေးသုံးယောက်ကို ကြီးပြင်းအောင် ထိန်းကြောင်းနေရင်း ကလေးအမေက မဖြစ်မနေ အလုပ်နှစ်ခုလုပ်ရတဲ့ ဘဝရောက်ခဲ့တာပဲ”

“တရားရုံးကိုတောင် ဘယ်လိုမှ ရောက်မလာသင့်ခဲ့တဲ့ ကိစ္စပဲ” အမေဖြစ်သူက စာနာစွာဖြင့် ပြောသည်။

“အမေပြောတာ သဘောတူတယ်။ သူ့ရပ်ကွက်ထဲက စုပါမားကက်ကနေ အကောင်းဆုံး အသားတုံးတွေကို ခိုးယူနေတူန်း မမိခဲ့ရင် သူ ရုံးရောက်လာမှာမဟုတ်ဘူး။ သူက စုပါမားကက်ကနေ အသားတွေ ခိုးပြီး အလူမိနိုင်ယူတော်သားတဲ့ ပစ္စည်းသယ်တဲ့အိတ်ထဲထည့်၊ စတိုးဆိုင်ရဲ လုံခြုံရေး စက်တွေကိုဖြတ်ရင် မသိအောင်လေ။ ပြီးတော့ ဆိုင်က ထွက်...ကိုက်တစ်ရာလောက် လျှောက်လာပြီး အဲဒီက သူခိုးလက်ခံ အသားဆိုင်မှာ သွားရောင်းတာလေ”

“တရားရုံးက ဘယ်လိုဆုံးဖြတ်လိုက်လဲ” မာရျှော်ရီက မေးသည်။

“အသားဆိုင်က လူကို အကြီးအကျယ် ဒဏ်တပ်လိုက်တယ်။ ကလေးကိုတော့ ကောင်းကောင်းကရုစိုက်ခဲ့ပါတယ်။ ဒါပေမဲ့...သူ့မှာ ချစ်တတ်တဲ့လူလတ်တန်းစား မိဘနှစ်ပါးရဲ့ ဂရိုက်ပျိုးထောင်ခြင်းကို ခံခဲ့ရတဲ့ အခွင့်အရေးမျိုး မရခဲ့ဘူးလေ။ အိမ်ရွှေ့တံ့ခါးကနေ တစ်မိုင်ပတ်လည်ထက် ကျော်ပြီး ဘယ်မှမရောက်ဖူးဘူး။ သူမွေးတဲ့မြို့ကြီးမှာ မြစ်တစ်ခု ဖြတ်စီးနေ တယ်ဆုံးတောင် သူမသိဘူးလေ”

“မိုင်လေ့...ကလေးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ဘဝစနိုင် အောင် ကြီးစားခဲ့တဲ့ကျော်ကို အပြစ်ရှိတယ်လို့ သတ်မှတ်သင့်ပါသလား...”

ဆာဂျိုလိယန်က ပြောလိုက်ပြီးမှ “စာမေးပွဲစစ်တဲ့သူတွေ ငါ့ကို မောင်းမထုတ်ခင် နောက်ထပ် တစ်ခေါက် အခွင့်အရေးရှုံးမလား”

“သူ့ကို တယောတစ်လက်သာ ပေးလိုက်ပါတော့...” မာရျှော်ရီက ပြောသည်။

“ဘီယာဆိုင်ထဲမှာ တရှုံ့ဖောက်သည်တွေက ဆေးခြားက်

သတိမှု ဂုဏ်

ရူနေကြတယ်ဆိုတာ ဆိုင်ရှင်က သတိထားမိနေတယ်။ ဒီတော့ သူက
ပြစ်မှုတစ်ခုခု ကျိုးလွန်နေသလား” ဝိလျှောက မေးသည်။

“သေချာတာပေါ့... ထိန်းချုပ်ဆေးဝါးကို သူ့ပိုင်နက်ထဲမှာ
သုံးစွဲခွင့်ပြထားတာကိုး”

“တကယ်လို့ ဆေးခြောက်ရှာနေတဲ့ သူ့ဖောက်သည်က သူငယ်ချင်း
ကို ကမ်းပေးလိုက်တယ်။ အဲဒီသူငယ်ချင်းက တစ်ရှိုက်ဖွာလိုက်တယ်။
သူကော အပြစ်ရှိသလား”

“ရှိတာပေါ့။ ထိန်းချုပ်ဆေးဝါးကို ပိုင်ဆိုင်မှာ ဖြန်ဝေမှု နှစ်မှုစလုံးနဲ့
အပြစ်ရှိတယ်” “

“ဒါတော့ နည်းနည်းလွန်သွားပြီ” ကရောစ်က မြည်တမ်းလိုက်သည်။

“ကရောစ်ပြေတာ သဘောတူတယ်” ဝိလျှောကပြောသည်။ သေးသေး
မွှားမွှား ပြစ်မှုတိုင်းကိုလိုက်ဖို့ ရဲတပ်ဖွဲ့မှာ အင်အားမရှိဘူးလေ”

“ဒါ သေးသေးမွှားမွှား မဟုတ်ဘူးနော်” ဆာ ဂျုလီယန်က
ပြောသည်။ “အဲဒါ ဇရာမ ကုန်းဆင်းရဲ့ အစပဲ”

“တကယ်လို့ ပိုင်ရှင်၊ ဒါမှမဟုတ် ဖောက်သည်က အဲဒီလိုလုပ်တာ
ဟာ ရာဇ်တုမှုလို့မသိရင်ကော” ဘက်က မေးလိုက်သည်။

“ဥပဒေကို မသိလို့ဆိုပြီး အကြောင်းပြချက်ပေးလို့မရဘူးကွဲ”
ဆာဂျုလီယန် ပြောသည်။ “အဲဒီလိုပြေားသာဆိုရင် လူတွေကို စိတ်ကြုံက်
သတ်ပြီးခါမှ အိုး... ဒါဟာ ရာဇ်တုမှုနဲ့ မသိလို့ပါလို့ ပြောကုန်ကြတော့
မှာပေါ့ဟာ”

“ဟုတ်ပါရှင်... မဟုတ်ရင် ဟိုးပဝေသက္ကတည်းက ကျုပ်
ယောက်ဗျားကို သတ်ပြီး မသိလိုပါရှင်ဆိုပြီး ဝန်ချတော်းပန်မိမှာပဲ” မာရွောရှိ
ကပြောသည်။ “ဒါပေမဲ့ မတော်ဘဆ တရားရုံးမှာ အမှုရင်ဆိုင်ရှင် ကျုပ်ကို
ခုခံကာကွယ်ပေးမယ့် ရှင်ကြီးကို လိုအပ်နေမယ်ဆိုတာ အပ်ကျမပ်ကျ
သိနေတော့ ဘယ်လုပ်ရက်ပါမလဲရှင်” အခန်းထဲရှိလူတိုင်း တဝါးဝါး ရယ်မော
မိကြလေသည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် အမ အဲဒီလိုသာလုပ်ခဲ့ရင် ရှေ့နေ
ကောင်စီက ရုံတစ်ဝက်က အမောက် ခုခံကာကွယ်ပေးဖို့ ဆန္ဒရှိကြပါလိမ့်
မယ်။ ကျွန်းတဲ့တစ်ဝက်က တရားခံဘက်က သက်သေထွက်ပေးဖို့ လိုလို
လားလား ရှိကြပါလိမ့်မယ်” ကရောစ်က အားပေးလိုက်သည်။

“ဘာပဖြစ်ဖြစ်...” ဆာဂျိုလီယန် မျက်ခုံးထက်ကို လက်ဖြင့်သပ်လိုက်ရင် “ဒီတစ်ခေါက်တော့ ငါမှန်တယ် မဟုတ်လား” ပြောလိုက်သည်။

“မှန်တယ် အဖော့ ဒါပေမဲ့ ကျွန်တော်တို့အသက်ရှင်တုန်းမှာ ဆေးခြောက်ကို တရားဝင်သုံးခွင့်ရလာမယ်ဆိုရင် မအိုဉ်လေနဲ့”

“ငါသက်တစ်းအတွင်းမှာတော့ မဖြစ်လောက်ပါဘူး။ မျှော်လင့်မိတာ ပေါ့လေ...” ဆာဂျိုလီယန်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

“မင်းအဖော့ ဒီစာမေးပွဲကို စိတ်ပျက်စိုးကောင်းအောင် ကျရှုံးသွားပေမဲ့ သားကတော့ အောင်လိမ့်မယ်လို့ အမေထင်နေတယ်”

“ဆန္ဒပြတဲ့လူကို ခွဲကြားကန်ခဲ့တာတောင်မှာပေါ့လေ” ဆာဂျိုလီယန်က ပြောလိုက်သည်။

“ဟင့်အင်း...” ဝိဇုံးက ဖြေသည်။

“ဟင့်အင်းဆိုတာ စာမေးပွဲမအောင်တာလား ဆန္ဒပြတဲ့လူရဲ့ခွဲကြားကို မက်နဲ့တာလား” သူ့အဖော့ အတင်းမေးခွန်းထုတ်သည်။ အားလုံး ဝါးခနဲ့ ဖြစ်သွားသည်။

“ရှင်မှန်တယ် မာရော်ရှိ” ဘက်က သူ့သတိသားလောင်းကို ဝင်ရောက်ကယ်တင်လိုက်သည်။ “လာမယ့် တန်လဲ့နေ့ဆိုရင် ဝိဇုံးက စုံထောက်တပ်ကြပ် ဝေါရစ်ဖြစ်တော့မှာ...”

ဆာဂျိုလီယန်က ပထမဆုံး မတ်တတ်ထရပ်ပြီး ဖန်ချက်ကို မြောက်ကာ “ရှုက်ယူပါတယ် ငါသားရော... မင်းရဲ့ခရီးရည်ကြီးမှာ ပထမဆုံး ခြေလှမ်းအတွက်...” သူက ရှုက်ပြုလိုက်သည်။

“ခရီးရည်ကြီးမှာ ပထမဆုံးခြေလှမ်းအတွက်...” ကျွန်တဲ့သူတွေ ကလည်း သူတို့ဖန်ခွက်များကို မြောက်လိုက်ရင်း ဝမ်းသာအားရ ရှုက်ပြုခဲ့ကြသည်။

“ဒါနဲ့ ဘယ်လောက်ကြာမှ မင်းက ဒုက္ခအုပ်ဖြစ်လာမှာလ” ဆာဂျိုလီယန်က တိုင်တောင် မထိုင်ရသေးခင် မေးလိုက်ပြန်သည်။

“အဖ ထပ်မရစ်တော့ရင် ကောင်းမယ်။ မဟုတ်ရင် လတ်တလော အမူနဲ့ပတ်သက်ပြီး အဖော့အနှစ်ချုပ်ကို တရားသူကြီးက ဘာပြောလိုက်သလဲ ဆိုတာ အားလုံးကို သမီးဖွင့်ချလိုက်မယ်နော်”

“အရှေကြာ်ကြော် အဘိုးကြီးရဲ့ တစ်ဖက်သတ်အမြင်ပါကွာ”

“အတူတူနဲ့ အနှစ်တွေချည်းပါပဲ . . .” လေးယောက်စလုံး

သတိမှု ရှမဗြင်

တစ်ပြိုင်တည်း ပြောမိလေသည်။

“နောက်ထပ် ဘာများလုပ်ဖို့ စဉ်းစားထားလဲသားရေ” ဆာဂျိ။
လီယန်က အတိုက်အခိုက်စကားကို လျစ်လျှော်ရင်း မေးလိုက်သည်။

“ကျွန်တော်တို့ပြုအနာစာစုံခုလုံးကို အပြောင်းအလဲလုပ်ပစ်ဖို့ ဟောက
စိစဉ်နေစာယ်။ ခုချိန်မှာ တိုင်းပြည်က မူးယစ်ဆေးအကျပ်အတည်းနဲ့ ဆုံးဆုံး
ဝါးဝါးကြံ့နေရတယ်လို့ နိုင်ငံရေးသမားတွေက လက်ခံလိုက်ကြပြီလေ”

“ဘယ်လောက်တောင် ဆုံးဝါးနေတာလ” မာရွှေ့ရီက မေးသည်။

“ပြီတိန်မှာရှိတဲ့ လူဦးရေနှစ်သိန်းကျော်ဟာ ဆေးခြောက်ကို ပုံမှန်သုံး
စွဲနေကြတယ်။ နောက်ထပ် လူလေးသိန်းက ကိုကိန်းကို ရှုံးနေကြတယ်။
ဘဒ်ထဲမှာ ကျွန်တော်တို့သိတဲ့သူတွေတောင် ပါသေးတယ်။ တရားသူကြီး
တစ်ယောက်လေ...သူကတော့ စနေ တန်းနော်မှာပဲ သုံးတာပါ။ ပို့ပြီး
စိတ်မကောင်းစရာက ဟီးရိုးအင်းစွဲတယ်ဆိုပြီး စာရင်းသွင်းထားတဲ့သူက
နှစ်သိန်းခွဲကျော်ရှိတယ်။ သူတို့တွေကြောင့်ပဲ ကျွန်းမာရေးဝန်ဆောင်မှုအဖွဲ့က
အတော်လေး မနိုင်မနှင်း ဖြစ်နေရတာလေ”

“ဒါခံရင်... မကောင်းဆုံးဝါးကောင်တွေက ဆေးစွဲနေတဲ့လူတွေကို
ချုန်းပြီး စည်းစိမ်ရှာ သလိုဖြစ်နေတာပေါ့” ဆာဂျိလီယန်က ပြော
လိုက်သည်။

“တရားမူးယစ်ရာဇာတွေက စိလျှော့ချိရနေစာယ်လေး၊ ကျောင်းတက်
နေတုန်းပဲ ရှိသေးတဲ့ တရားလူငယ်တွေ ဆေးဖြန်းတဲ့အလုပ်လုပ်ကြတာ
တစ်ရက်ကို ပေါင်တစ်ရာလောက်ရကြတယ်။ ကျွန်တော့လို့ စုံထောက်
တပ်ကြပ်မပြောနဲ့ ကွန်မန်ဒါရဲ့ လစာထက်တောင် များနေသေးတယ်”

“ငွေတွေ အဲဒီလောက်တောင် ပေါ်နေတော့...စိတ်မချိတဲ့ တပ်ဖွဲ့
ဝင်တွေဆုံးရင် လာသံယူဖြစ်ဖို့က မခဲယဉ်းလှုဘူးနော်” ဆာဂျိလီယန်က
ပြောလိုက်သည်။

“ကွန်မန်ဒါဟောဘို့ အဖွဲ့ခေါင်းဆောင်ဖြစ်နေသေးသရွှေ့ မဖြစ်နိုင်
ဘူး။ သူက အကျင့်ပျက်ရဲတွေကို လူဆုံးတွေထက် ပိုဆုံးဝါးတဲ့သတ္တဝါတွေလို့
ယူဆတဲ့လူလေ”

“ဒါတော့ သူနဲ့ဝါ သဘောတူတယ်” ဆာဂျိလီယန်က ပြောသည်။

“ဒီတော့ မူးယစ်ဆေးပြသာနာကို သူ ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်
ထားလ” ဂရေ့စွဲက ပြောသည်။

“ကော်မရှင်နာမင်းကြီးက သူ့ကို အတူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းဖို့ အာဏာကျွန်ုပ်လွှဲလိုက်တယ်။ အဲဒီအဖွဲ့တာဝန်က မူးယစ်ရာအောက်ကို ခြေရာခံလိုက်ရမယ်၊ ကိစ္စရှင်းပစ်ရမယ်။ အဲဒီအချိန်မှာ ဒေသခံမူးယစ်အဖွဲ့က ဖြန်ချိရေးလမ်းကြောင်းကို အာရုံစိုက်မယ်။ ဒေသခံဘဲတပ်ဖွဲ့က လမ်းပေါ်က ရောင်းသူဝယ်သူကို ကိုင်တွယ်မယ်။ ဆေးစွဲနေတဲ့သူတွေက ဆေးကို မြှုပ်ရဖို့ ခိုးတာ၊ လုယက်တာတွေ လုပ်တတ်သေးတာကိုး”

“သူတို့တဲက တချို့ကိုတောင် ငါ ခုခံကာကွယ်ပေးခဲ့ရသေးတယ်” ဂရောစ်က မှတ်ချက်ပေး သည်။ “သူတို့ဘဝမှာ နောက်တစ်ခေါက်ဆေးသုံး ရဖို့ကလွှဲပြီး တဗြားသာရည်ချယ်ချက်မှ မရှိတော့တဲ့ သနားစရာသွေးဝါ တွေလေ။ ဒါပေမဲ့ ဒီပြဿနာက ကျွန်းမာရေးပြဿနာပဲ။ ဆေးစွဲနေတဲ့ လူတိုင်းကို လူဆိုးတွေလို့ မဆက်ဆံသင့်ဘူးဆိုတာ အာဏာပိုင်တွေ ဘယ်တော့များမှ သဘောပေါက်မလဲ မသိပါဘူးလေ”

“ဒါပေမဲ့ သူတို့တွေက လူဆိုးတွေလေ” အဖေဖွဲ့သူက ကြားဖြတ် ဝင်ပြောသည်။ “သူတို့တွေကို ထောင်ထဲထည့်ထားရမှာ...ပိုးမွေးသလို ဥထားရမှာ မဟုတ်ဘူး။ ဂရောစ် နင့်အိမ်ကို သူတို့တွေ လာဖောက်တဲ့တစ်နေ့ စောင့်ကြည့်တာပေါ့။ အရုလိပ် ခံစားမိုးမလားဆိုတာလေ”

“သမီးတို့ နှစ်ခါရှိပြီ အခါးခံရတာ” ဂရောစ် ဝန်ခံခဲ့သည်။

“အလုပ်တစ်ခုကို စွဲခွဲမြှုပြု မလုပ်နိုင်တဲ့ တစ်ယောက်ယောက်က ဝင်ခိုးတာ နေမှာပေါ့။ ဆေးစွဲတဲ့လူတွေဆိုတာ စစချင်း မိဘတွေဆီကနေ ခိုးတယ်။ နောက် သူငယ်ချင်းတွေ ...နောက်တော့ ပြတင်းပေါက်ဖွင့်ထားတဲ့ ဘယ်သူ့ဆီကမဆို ခိုးတော့တာပဲ။ တစ်ခေါက်တုန်းက ကျွန်ုတော် ကင်းလှည့် တုန်းက လူငယ်တစ်ယောက်ကို ဖမ်းမိခဲ့တယ်။ သူ့အိမ်ခန်းမှာ တီးပို့တစ်ဒါင်း လောက်ရှိတယ်။ တဗြားလျှပ်စစ်ပစ္စည်းတွေလည်း အများကြီးပဲ့ပေါ် ပန်းချိုကား တွေကော့၊ နာရီတွေကော့ ...သရဖူတွေတောင် ပါသေးတယ်။ တစ်ဆက် တည်းပြောရရင် သူခိုးလက်ခံဆိုင်တွေလည်း ရှိသေးတယ်လေ။ သူတို့က အလုပ်ဖြစ်နေတာဘူး။ ဘယ်တော့မှ ပြန်မရွေးတော့မယ့် ပစ္စည်းတွေ လာပေါင် မယ့် ဖောက်သည်တွေအတွက် မည်ကာမတ္ထာအပေါင်ဆိုင်တွေ ဖွင့်ပေးထား တယ်လေ”

“အဲဒီဆိုင်တွေကို ရှင်တို့ ပိတ်ပစ်လိုက်လို့ရတယ်မဟုတ်လား” ဘက်က မေးသည်။

“ဟုတ်တယ်။ ငါတို့ ပိတ်လည်းပိတ်ပစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့တွေက ပိုးဟန်တွေလိုပဲ။ တစ်ကောင်ကို ဖိန်းလိုက်ရင် နောက်တစ်ခါင်လောက် သစ်သားတိုင်တွေထဲကနေ တိုးထွက်လာတဲ့ဟာမျိုးလေ။ အခုဆိုရင် ရော့၊ ဘဏ်နဲ့စတီးတို့လိုမျိုးပဲ မူးယစ်ဆေးက အပြည့်ပြည်ဆိုင်ရာ လုပ်ငန်းစုတစ်ခု ဖြစ်နေပြီ။ တကယ်လို့ အကြီးဆုံးကာတယ်တွေထဲက တရှုံးကို နှစ်စဉ် အမြတ်ငွေ ကြေညာခိုင်းလိုက်ရင် စတော့အိတ်ချိန်းမှာရှိနေတဲ့ ထိုင်တန်း ကုမ္ပဏီတစ်ရာထဲမှာ ပါနေရုံတင် မကဘူး... ဘဏ္ဍာရေးဝန်ကြီးဌာနက အခွန်ဘီလျှော့ချိပြီး ပို့ရမှာ သေချာတယ်”

“ဒါဆိုရင် တရှုံးမူးယစ်ဆေးဝါးတွေကို ဥပဒေနဲ့ထိန်းချုပ်ပြီး သုံးခွင့်ပေးဖို့ စဉ်းစားရမယ့် အချိန်ရောက်ကောင်းရောက်လာနိုင်တယ်ပေါ့” ကရောစွဲက ပြောသည်။

“ငါသေမှပဲ အဲဒီကိစ္စဖြစ်လာနိုင်မယ်” ဆာရျှူလိုက် ခါးခါး သီးသီး ကန့်ကွက်သည်။

“တကယ်လို့ သမီးတို့မလုပ်ရင် လူတွေအများကြီးထပ်သေနေ ရှုံးမယ်လို့ စိတ်ပုမိတယ်”

ဆာရျှူလိုက် ခကာလောက် တိတ်ဆိတ်သွားသည်။ မာဂျာ့ရီက အခွင့်ကောင်းယူလိုက်ပြီး “တော်သေးတာပေါ့...ကျွန်မတို့တွေ ရှိုးဟမ်မှာ နေတာ” ဟု ပြောမိသည်။

“ရှိုးဟမ်မှာ ယာဉ်ထိန်းရဲတွေထက် မူးယစ်ဆေးဖြန့်တဲ့သူတွေ ပို့များ မယ်ဆိုတာ အမေ့ကို ကျွန်တော် အာမခံနိုင်တယ်”

“ဟော့က ဒီကိစ္စကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ” ဆာရျှူလိုက်မေးသည်။

“လန်းသန်မှာ မူးယစ်ဆေးဖြန့်သူတစ်ဝက်ကို ထိန်းထားတဲ့ ခေါင်ချုပ်ကို အမြစ်ဖြေတယ်”

“ဘာဖြစ်လို့ မင်းတို့က သူ့ကို ချက်ချင်းမဖမ်းလိုက်တာလဲ”

“ဘာအမှုနဲ့ သွားဖမ်းရမှာလဲ။ ပြီးတော့ သူ ဘယ်လိုရှုပ်သွင်ရှိလဲဆိုတာတောင် ကျွန်တော်တို့ မသိဘူး။ သူ့နာမည်အစစ်ကို ကျွန်တော်တို့ မသိဘူး။ ဘယ်မှာနေသလဲဆိုတာလည်း မသိဘူး။ မူးယစ်ဆေးလောကမှာ သူ့ကို 'မြေပွေး' လို့သိကြတယ်။ သူ့အသိုက်ကို သိဖို့နေနေသာသာ”

“ဘက် မင်းတို့မဂ်လာဆောင်မယ့်ကိစ္စ အခြေအနေ ဘယ်လိုရှိ

သလ” မာရျှော်ရီက စကားလမ်းကြောင်းလွှဲရင်း မေးလိုက်သည်။

“ဆောင်မပုံရက်ကော အတည်ပြုခြီးပြီလား”

“စိတ်မရှိပါနဲ့ မေမေ...ရက်ကို အတိအကျ မသတ်မှတ်ရသေးဘူး”

ဝိလျှောက ပြောသည်။

“ကျွန်မတို့ အတည်ပြုခြီးပါပြီ” ဟု ဘက်က ပြောလိုက်ပြန်သည်။

“ဟင်...ဒါဆို နင် ငါကိုတော့ အသိပေးသင့်တာပေါ့” ဝိလျှောက မကျေမချမ်းပြောလေသည်။ “အဲဒီနေ့မှ ဝါဂျ္ဗာတီ မကျပါစေနဲ့လို့ပဲ မျှော်လင့် ရမယ်။ ပိုဆိုးတာက တန်င့်တပိုး အကျိုးဆောင်ခ ယူထားတဲ့ ငါအဖေ ခုခံကာကွယ်ပေးနေတဲ့ ဝါရင့်လူဆိုးတစ်ယောက်ကို သံတိုင်နောက်ပို့နိုင်ဖို့ သက်သေစင်ပေါ် ရောက်နေရင်...သွားပြီပဲ”

“အဲဒီလိုသာဖြစ်ခဲ့ရင် အမှုက နေ့လယ်လောက်ဆိုရင် ပြီးသွားမှာပါ။ ဝါတို့နှစ်ယောက်စလုံး မင်္ဂလာဆောင်ကို အချိန်မီ ပြန်ရောက်ပါလိမ့်မယ်” ဟု ဆာဂျ္ဗာလိုယ်နှင့် ဝင်ပြောသည်။

“တစ်ခုလောက်တော့ အကူအညီတောင်းချင်တယ်” ယောက်သားသားနှစ်ယောက်စလုံးကို ဘက်က လျှစ်လျှော့ရှာသားပြီး မာရျှော်ရီဘက်ကို လှည့်လိုက်သည်။

“ပြောလေ...ကူညီပေးချင်လွန်းလို့...” မာရျှော်ရီက ဝမ်းသာ အားရ ပြောလိုက်သည်။

“အဖေက ထောင်ထဲမှာ နှစ်အတော်ကြာ နေခဲ့ရတော့... ကျွန်မတို့မှာလဲ”

“တရားမမျှတစွာ စီရင်ခဲ့ခဲ့ရတာလေ။ အခု မှန်မှန်ကန်ကန်ဖြစ်သွားပြီ” ကရောစ်က ကြားဖြတ်ပြောသည်။

“ပြီးတော့ ကျွန်မတို့ကလည်း နေဖို့နေရာကို မကြာသေးခင်ကမှ တွေ့ထားခဲ့တာဆိုတော့” ဘက်က ဆက်ပြောသည်။ “အမေတို့ဘုရား ကျောင်းမှာပဲ လက်ထပ်လို့ရမလားလို့ပါ...”

“မာရျှော်ရီနဲ့ ငါ လက်ထပ်ခဲ့တဲ့နေရာမှာပေါ့...အဲဒီလိုမျိုးသာ ဖြစ်လာခဲ့ရင် ငါအတွက် ဒီထက်ကြည်နဲ့စရာတောင် ဒီလောက် ကြည်နဲ့ စရာကောင်းမှာမဟုတ်တော့ဘူး” ဆာ ဂျ္ဗာလိုယ်နှင့် ပြောသည်။

“မိမိုးဖောက်နာ ထောင်လေးနှစ်ကျေသွားပြီး တစ်ချိန်တည်းမှာ ဘွတ် ဝပ်ဆင် (ကျိုးစီ)လဲ ရွှေ့နေကောင်စီကနေ အပိတ်ခဲ့လိုက်ရရင်ကော...”

သတိမူ ဂျမှုပ်


ဝီလျှံက ဝင်ထောက်ပြန်သည်။

ဆာရျှုံးလီယန် အတန်ကြာ စကားမပြောနိုင်ဖြစ်သွားသည်။

“ခဏနားဖို့ တရားသူကြီးကို ခွင့်တောင်းရလိမ့်မယ်။ လျှောက်လဲချက်ပြောင်းရင်ကောင်းမလား စဉ်းစားရလိမ့်မယ်”

“ကရွှေ့ နှင်ရော...” ဝီလျှံက မေးလိုက်သည်။

“ငါနဲ့ ငါ့ပါတနာ ဒီက ဘုရားကျောင်းမှာပဲ လက်ထပ်ခွင့်ရရင် ကောင်းမှာပဲလို့ ဆုတောင်းမိပါတယ်”



ဘာသာပြန်သူ ကိုယ်ရေးအကျဉ်း

အမည်ရင်းမှာ ကျောစိုးနီးနိုင်ဖြစ်သည်။ အဖ ဦးနေပါးနိုင်၊ အမိဒေါ်ဘေးဘိတ္ထုမှ ၁၄.၁၁.၁၉၈၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး မွေးချင်းသုံးယောက် အနက် အကြီးဆုံးဖြစ်သည်။ M.B., B.S ဘွဲ့ကို ၂၀၀၇ ခုနှစ်တွင် ဆေးတက္ကသိလ်(၂)မှ ရရှိခဲ့သည်။ ဘွဲ့ရရှိပြီးနောက် ရှိပိုးဆေးခန်းတွင် နှစ်နှစ်ခန်း၊ မီဝါဒတော်ခါနားလုံးဆေးရုံတွင် တစ်နှစ်ခန်း၊ ပန်းလူ့ပို့ဆေးရုံတွင် တစ်နှစ်ကျော် လုပ်ကိုင်ခဲ့ပြီး မလေးရှားနိုင်၏ University Malaya Medical Centre, Transfusion Medicine (သွေးသွင်းကုသခြင်းဆေးပညာ) ဌာနတွင် ငါးနှစ်ကြာ အလုပ်လုပ်ခဲ့သည်။

ထင်ဖော်မျှူးသင် နာမည်ဖြင့် သုတပဒေသာအပါအဝင် ဂျာနယ်နှင့် မဂ္ဂဇင်းအချို့ကိုဘွဲ့ ရေးသားခဲ့ဖူးသည်။ ဒေါက်တာကျဉ်စီးမိုးနှင့်၊ ဒေါက်တာ KSMN နာမည်များဖြင့်လည်း ကျွန်းမာရေးဆိုင်ရာဆောင်းပါးများကို ရေးသားခဲ့ဖူးသည်။

လက်ရှိတွင် စာပေရေးသားခြင်းဖြင့် အသက်မွေးလျက်ရှိသည်။